

ပျော့ က၊ <hmyaw> ①使……顺水漂浮②(喻)为自己的某种需要在一定程度上迎合别人

ပျော့ချ က၊ <hmyaw: khya'> 流放(木材等); သစ်တုံးများကို ~ လိုက်သည်။ 把原木顺水流放下去。

ပျော့ချိုင့် န၊ <hmyaw: gyain'> 口大而底部较小的水壶

ပျော့ခွက် န၊ <hmyaw: gwet> = မောင်းထောင်ခွက်

ပျော့စာ န၊ <hmyaw: za> ①运输竹、木的许可证 ②旅行证 ③公文, 公函

ပျော့ပိုက် န၊ <hmyaw: pait> 捕鱼用的一种飘浮网

ပျို. န၊ <hmyo'> (古)吉祥; မင်္ဂလာ ~ 吉祥 / အောင် ~ 吉祥

ပျို. ကြန်မင်္ဂလာ န၊ <hmyo' kyan min g-la> 吉祥

ပျို. သစ် န၊ <hmyo' thit> (古)洗礼

ပျဉ် I န၊ <hmyin> ①苗虾, 细小的虾 ②细线, 纤维状的东西 II က၊ <hmyin> 切成丝, 搞成细长条状

ပျဉ်ငါးပိ န၊ <hmyin ng-pi'> 虾酱, 也称 ပုစွန်ငါးပိ

ပျဉ်တဲ န၊ <hmyin de:> (捉苗虾小鱼时的)渔夫的茅棚

ပျဉ်ထိုး က၊ <hmyin hto:> 捕鱼虾(用 ရင်တွန်း 网捕苗虾)

ပျဉ်ပုစွန် န၊ <hmyin b-zun> 苗虾

ပျဉ်ပိုက် န၊ <hmyin pait> 捕苗虾的网

ပျဉ်ပျဉ်သေးသေး I က၊ <hmyin hmyin thei: dhei:> 又细又长, 细小; ရွှေနှင်းကြိုးကို ~ ဆွဲသည်။ 将金丝拉得又细又长。 II န၊ <hmyin hmyin thei: dhei:> 细小的; ~ ပုစွန်ဆိတ်များ 苗虾 / ~ ပိုးကောင်ကလေးများ 小虫

ပျဉ်ဝါး န၊ <hmyin wa:> = မြင်ဝါး

ပျဉ် န၊ <hmyit> 竹笋

ပျဉ်ချိုးမှုချိုး က၊ <hmyit khyo: hmo gyo:> = မှိုချိုးပျဉ်ချိုး

ပျဉ်ချဉ် န၊ <hmyit khyin> 腌酸笋

ပျဉ်ပို န၊ <hmyit so'> 笋

ပျဉ်ပိုပေါက် န၊ <hmyit so' baut> (喻)长得丰满的年轻人(尤指女性)

ပျဉ်ပိမ်းချိုးချိုး က၊ <hmyit sein: gyo: khyo:> = သစ်ပိမ်းချိုးချိုး

ပျဉ်ဆတ် န၊ <hmyit hsat> 笋片, 没有腌酸的笋

ပျဉ်း က၊ <hmyin:> 悠着劲儿干; ယစ်ကိုင်းကို ~ ပြီး 把树枝轻轻拉住…… / ~ ရှိပြောသည်။ 轻声地说。

ပျဉ်းပျောင်း န၊ <hmyin: pyaun:> (诗) = ပျော့ပျောင်း

ပျဉ်းပျဉ်း က၊ <hmyin: hmyin:> 轻轻地, 微弱; 一点点地, 悠着劲儿; ညည်းညူသံကို ~ ကလေးသာကြားရတော့သည်။ 只是轻轻地听到一点呻吟声。 / ကြိုးကို ~ ဆွဲပါ။ 悠着劲儿拉绳。 / ~ ထုပါ။ 轻轻捶打。

ပျဉ်းပျဉ်းညှင်းညှင်း က၊ <hmyin: hmyin: hnyin: hnyin:> = ပျဉ်းပျဉ်း

ပျဉ်းသတ် က၊ <hmyin: that> 慢慢折磨死

မြူ က၊ <hmyu> ①引诱, 勾引, 诱惑(敌人); ငွေဖြင့် ~ သည်။ 用金钱引诱。 / ~ လုံး 诱骗的话, 甜言蜜语 ②哄(小孩); ကလေးကို ~ သည်။ 哄小孩。

မြူကစား က၊ <hmyu g-za:> 哄小孩玩

မြူခေါ် က၊ <hmyu khaw> 引诱

မြူချို က၊ <hmyu khyo'> 献媚, 谄媚, 讨好; ၎် သော့ပျက်နာသာ: 讨好献媚的脸色表情 / မျိုးပျက်များကရန်သူကို ~ ခယဝတ်တူးခြင်းပြုလေ့ရှိကြသည်။ 民族败类总是向敌人讨好献媚。

မြူချိုချို က၊ <hmyu kho gyo> 谄媚

မြူငင် က၊ <hmyu ngin> (罕)引诱

မြူစား က၊ <hmyu za:> 引诱, 诱惑

မြူစယ် က၊ <hmyu ze> (罕)哄骗

မြူဆွဲ က၊ <hmyu hswa'> 勾引, 挑逗

မြူဆွယ် က၊ <hmyu hswa> 勾引, 挑逗; ငွေကြေးဖြင့် ~ ရှိလည်းရနိုင်မည်ဟုတ်။ 用金钱也诱惑不了。

မြွေ I န၊ <hmyei:> = မှေး / အ ~ မ် / ပင့်ကူ ~ မ် 壁钱织的囊 II က၊ <hmyei:> ①模糊 ②(色、光)暗淡 ③交织, 笼罩

မြွေကပ် က၊ <hmyei: kat> 粘附, 附着; ကြေးထိုးတွင်အညစ်အကြေးများ ~ နေလေပြီ။ 铜锅上沾满了污垢。

မြွေငြိ က၊ <hmyei: nyi'> 粘附; ပင့်ကူအိမ်များ ~ နေသော စာအုပ်စင် 挂满了蜘蛛网的书架

မြွေတွယ် က၊ <hmyei: twe> 粘附, 附着; ကြာသော်သံယောဇဉ်ကြီးဖြင့်ရစ်ပတ် ~ မိလေသည်။ 相处时间一久就产生了感情。

မြွေယုတ်/မြွေရှက် က၊ <hmyei: shet> ①交织在一起; ~ နေသောပင့်ကူအိမ် 布满蛛丝的蜘蛛网 / အပင်ချင်း ~ နေသည်။ 两棵树的树枝交错生长。 ②被缠住; လောဘဒေါသမောဟတရားများ ~ နေသောပုထုဇဉ် 为贪、嗔、痴三毒所缠的凡夫俗子

မြွေရစ် က၊ <hmyei: yit> 缠绕; ချစ်ကြည်ရေးနှောင်ကြိုးဖြင့် ~ ရှိထား၏။ 友谊的纽带联结在一起。

မြွေသန်း က၊ <hmyei: than:> 交织

မြူး န၊ <hmyon:> 鱼筍(竹制捕鱼具); 有; ~ ကတုံး၊ ~ တုံးလုံး၊ ~ ဗောင်း၊ ~ ပေါင်းလဲ၊ ~ ဗုံလုံ၊ ~ ယက်ဖောက်၊ ~ ရင်းကဲ့၊ ~ ဇလယ် 等多种

